



**ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများအကြား
တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် (မူကြမ်း)**

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ချုပ်ဆိုသည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး၊ သဘောတူညီချက် စာချုပ်သည်၊ ယခင် ချုပ်ဆိုခဲ့သော တည်ဆဲ ဥပဒေ နှင့် မဆန့်ကျင်သည့် သဘောတူညီချက်များအား အသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်းနှင့် ထပ်ဆင့် အတည်ပြုခြင်း ဖြစ်ပြီး အားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးမှုမှ တဆင့် တည်တံ့ ခိုင်မြဲသည့် ထာဝရ ငြိမ်းချမ်းရေးကို ဦးတည်ပါသည်။

နိဒါန်း

ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို အစဉ်တစိုက် စွဲမြဲစွာ ခံယူ စောင့်ထိန်း သွားကြရန် ဂတိပြုလျက်၊

နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ် ခြင်းနှင့်၊ ညီမျှခြင်း တည်းဟူသော လောကပါလ တရားများ၊ ထွန်းကား စေလျက် တိုင်းရင်းသား ပြည်သူအများ ငြိမ်းချမ်းသာယာ ပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်း သွားကြရန် ဆန္ဒ ပြုလျက်၊

နိုင်ငံတော် အတွင်း လူမျိုးရေး တန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ် စိတ်ဓါတ် ဖြစ်သည့် ပြည်ထောင်စု စိတ်ဓါတ်ကို ခိုင်မြဲစွာ မွေးမြူလျက်၊ ထာဝစဉ် စည်းလုံး ညီညွတ်စွာ အတူတကွ လက်တွဲ နေထိုင် သွားကြမည်ဟု ခိုင်မာစွာ ဆုံးဖြတ်လျက်၊

လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေးအတွက် တည်ဆဲဥပဒေ များနှင့် မဆန့်ကျင်ဘဲ အပစ်အခတ်ရပ်စဲခြင်းမှတဆင့် ငြိမ်းချမ်း၍ အပြုသဘောဆောင်သော နည်းလမ်းများဖြင့် ဆောင်ရွက် သွားကြမည်ဟု ယုံကြည်လျက်၊

ပြည်ထောင်စု အတွင်း မှီတင်း နေထိုင် ကြသော နိုင်ငံသား အားလုံးကို ထိခိုက် နစ်နာခြင်းများ၊ လုံခြုံမှု၊ ကင်းမဲ့ ခြင်းများနှင့် စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်ပေါ် ခံစားစေခဲ့သည့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရန်နှင့် အတိတ်ဖြစ်ရပ်များအပေါ် တဦးနှင့် တဦး အပြစ်မတင်ဘဲ နားလည်မှုဖြင့် ယုံကြည်မှု၊ တည်ဆောက်ကာ ငြိမ်းချမ်းရေး အဖြေများကို ရှာဖွေရန် သက်ဆိုင်သူများ အားလုံး ပါဝင်ဆောင်ရွက်သည့် ဆွေးနွေးပွဲ လုပ်ငန်းစဉ်များကို ဖော်ဆောင် သွားကြရန် ဆန္ဒပြုလျက်၊

ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် စုစည်း ညီညွတ်သော ပြည်ထောင်စုကို အခြေခံ၍ တည်ငြိမ်အေးချမ်းမှုမှသည် ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အား တည်ဆောက် သွားကြရန် ရှေးရှုလျက်၊

တိုင်းရင်းသား အားလုံး အပြန်အလှန် လေးစားယုံကြည်မှုနှင့် အတူ ဂုဏ်သိက္ခာ ရှိသော ပြည်ထောင်စုကြီး တခုဖြစ်ပေါ် လာစေရန် ပင်လုံစိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စုစိတ်ဓါတ်ဖြင့် စုပေါင်းတည်ဆောက် သွားကြမည်ဟု ယုံကြည်လျက်၊

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ တိုင်းရင်းသား များ၏ မတူ ကွဲပြားသော ဝိသေသ လက္ခဏာများ လူတဦး တယောက်ချင်း စီ၏ ဂုဏ်သိက္ခာ များကို တန်ဖိုးထား အသိအမှတ် ပြု၍ တိုင်းရင်းသား အားလုံး၏ သမိုင်း အစဉ်အလာ၊

ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေနှင့် ဂီတသဘာဝ လက္ခဏာများကို ဖော်ဆောင်နိုင်သည့် အမျိုးသားရေး ဂီတသဘာဝ လက္ခဏာကို ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက် သွားကြမည်ဟု ဆုံးဖြတ် ကြလျက်၊

ကျွန်ုပ်တို့ အားလုံး လိုလားတောင့်တလျက် ရှိသော ထာဝရငြိမ်းချမ်းရေး ရရှိရန် အတွက် ဤသဘောတူညီချက်ပါ အချက်များ အားလုံးကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန် ပြုလျက် ကျွန်ုပ်တို့ အားလုံးက လက်ခံ ယုံကြည် ကြ၍ အောက်တွင် ဖော်ပြ ထားချက် များအတိုင်း သဘောတူညီ ကြပါသည်။

အခန်း (၁)

ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ

၁။ အောက်ပါအတိုင်း ချမှတ်သည်-

(က) အပစ်အခတ် ရပ်စဲခြင်းကို ခြွင်းချက်မရှိ လက်ခံဆောင်ရွက်ပြီး နှစ်ဖက် သဘောတူညီထားသည့် ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့်အညီ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန်။

(ခ) အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများနှင့် သတ်မှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းများအား လိုက်နာမှု အပေါ် စောင့်ကြည့် စစ်ဆေးခြင်းနှင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းပေးရန်အတွက် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို ဖွဲ့စည်းရန်။

(ဂ) အပစ်ရပ်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းဝင်များ၊ သတ်မှတ် နယ်မြေ ပြင်ပတွင် လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ သွားလာခွင့် အတွက် အာမခံချက်ပေးရန်။

အခန်း(၂)

နိုင်ငံတော်၏ တာဝန်များ

၂။ အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရန် သဘောတူညီသည် -

(က) နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်နေသည့် တပ်မတော်၏ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များအတွက် လိုအပ်သော အုပ်ချုပ် ထောက်ပံ့ရေးနှင့် တပ်လဲလှယ်ရေး တို့မှ အပ အခြား စစ်ဆင်ရေး လှုပ်ရှားမှုများ မပြု လုပ်ရန်။

(ခ) နိုင်ငံတော် ကာကွယ်ရေးနှင့် နယ်မြေ လုံခြုံရေး လိုအပ်ချက်အရ မဟုတ်သည့် တိုက်ခိုက်ရေး တပ်အင်အား တိုးချဲ့ ဖြည့်တင်းခြင်းများ အပါအဝင် စစ်သုံး လက်နက် ခဲယမ်း မီးကျောက်ဆိုင်ရာ ရွှေ့ပြောင်းမှုပြုခြင်း တို့ကို မပြုလုပ်ရန်နှင့် လိုအပ်ပါက သက်ဆိုင်ရာ ကန့်သတ် နယ်မြေဒေသအတွင်း ကြိုတင် ညှိနှိုင်း သဘောတူညီချက်ဖြင့် ဆောင်ရွက်စေရန်။

(ဂ) အပစ်ရပ် နယ်မြေ အတွင်း တရားဥပဒေ စိုးမိုးရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်ရန်။

(ဃ) အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ သက်သာချောင်ချိရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို ကူညီ ဖြည့်ဆည်း သွားမည်။

(င) တပ်မတော် ကွပ်ကဲမှု အောက်ရှိ လက်နက်ကိုင် တပ်ဖွဲ့များသည် အပစ်ရပ်နယ်မြေများသို့ သွားလာရန် လိုအပ် လာပါက အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ ခွင့်ပြုချက် ရယူ၍ သွားလာရန်။

(စ) နိုင်ငံတော် အတွင်းရှိ လူလုပ်နှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ပြည်တွင်း နေရပ် ရွှေ့ပြောင်း နေထိုင်သူများ (IDP) များ အတွက် နိုင်ငံတော်တွင် ဝတ္တရား ရှိသည်နှင့် အညီ ၎င်းတို့အား အကာ အကွယ် ပေးရန်နှင့် လူသားချင်း စာနာ ထောက်ထားသည့် ကူညီ ပံ့ပိုးမှုများ ထောက်ပံ့ ပေးရန်။

အခန်း(၃)

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တာဝန်များ

၃။ အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရန် သဘောတူသည် -

(က) တပ်စခန်း အသစ်များ တည်ဆောက်ခြင်း၊ တပ်ဖွဲ့ဝင်သစ်များ စုဆောင်းခြင်း၊ လက်နက် ခဲယမ်း မီးကျောက်များ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းနှင့် စုဆောင်းခြင်း တို့အား မပြုလုပ်ရန်။

(ခ) လက်မှတ် ရေးထိုးစဉ် ကာလရှိ တပ်အင်အားနှင့် လက်နက် ခဲယမ်း ဖွဲ့စည်းပုံ တို့ကို အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသို့ ပေးပို့ရန်။

(ဂ) ဥပဒေ တရပ်ရပ်ကို ချိုးဖောက်သည့် ပြစ်မှု၊ ကျူးလွန်သူကို တည်ဆဲဥပဒေ နှင့်အညီသာ တရားစွဲဆို အရေးယူ ဆောင်ရွက်ရန်နှင့် ဥပဒေမဲ့ လုပ်ဆောင်မှု မပြုလုပ်ရန်။

(ဃ) ပြည်သူ လူထုကို ဝန်ထုပ် ဝန်ပိုး ဖြစ်စေနိုင်သည့် ငွေကြေးနှင့် ဝန်ဆောင်မှုများ တောင်းဆိုမှု မပြုလုပ်ရန်။

(င) အပစ်ရပ် နယ်မြေအတွင်း နယ်ဖက် အုပ်ချုပ်ရေး ကိစ္စရပ်များတွင် ဥပဒေ နှင့်အညီ ပါဝင် ပူးပေါင်း ဆောင်ရွက်ရန်။

(စ) တပ်နေရာ ချထားရန်၊ သဘော တူညီသော နေရာများမှ အပ လက်နက်ဖြင့် လှုပ်ရှား သွားလာမှု မပြုလုပ်ရန်။

(ဆ) အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ဝင် များသည် လက်နက် ကိုင်ဆောင်ခြင်း မပြုဘဲ နိုင်ငံတော် လုံခြုံရေး အတွက် ကန့်သတ်ထားသော နေရာမှအပ လွတ်လပ်စွာ သွားလာခွင့်ကို အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ ခွင့်ပြုချက် ရယူ၍ သွားလာရန်။

(ဇ) နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန် ထမ်းဆောင် နေသော တပ်မတော် ကွပ်ကဲမှု အောက်ရှိ တပ်စခန်း များနှင့် တပ်ဖွဲ့ဝင် များအား မည်သည့် အကြောင်းပြချက် နှင့်မျှ တိုက်ခိုက်ခြင်း၊ နှောင့်ယှက် ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း မပြု လုပ်ရန်။

(ဈ) လူလုပ်နှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ပြည်တွင်း နေရပ် ရွှေ့ပြောင်း နေထိုင်သူများ (IDP) များနှင့် စပ်လျဉ်း၍ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ တည်ဆဲ ဥပဒေများ နိုင်ငံတော်၏ မူဝါဒများနှင့် အညီသာ ဆောင်ရွက်ရန်နှင့် နိုင်ငံတော်မှ IDP များအား အကာအကွယ် ပေးခြင်းနှင့် လူသားချင်း စာနာ ထောက်ထားသည့် ကူညီ ပံ့ပိုးမှုများ ထောက်ပံ့ ပေးခြင်း တို့ကို ဆောင်ရွက် ပေးရာတွင် နိုင်ငံတော်နှင့် လက်တွဲ ဆောင်ရွက်ရန်။

အခန်း(၄)

နိုင်ငံတော်နှင့် အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတို့ နှစ်ဖက်လိုက်နာရမည့် အဖွဲ့အစည်းများ

၄။ အောက်ပါ အတိုင်း လိုက်နာ ဆောင်ရွက်ရန် သဘော တူသည်-

(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာရန်။

(ခ) အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ နယ်မြေ သတ်မှတ်ခြင်းအား ညှိနှိုင်း ဆောင်ရွက်ရန်။

(ဂ) အပစ်ရပ်နယ်မြေ အတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက် ရန်။

(ဃ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံတော် ကာကွယ်ရေးနှင့် သက်ဆိုင်သော ပြဌာန်းချက်များကို လေးစား လိုက်နာရန်။

(င) အပစ်ရပ် နယ်မြေ အတွင်းရှိ ပြည်သူများအား၊ အဓမ္မ နေရပ် စွန့်ခွာ ပြောင်းရွှေ့ခြင်း မပြုလုပ်ရန်။

(စ) ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ထိခိုက်စေမည့် အပြုအမူ၊ အပြောအဆို၊ သတင်းဖြန့်ချိမှု၊ အလားတူ သက် ရောက်မှုရှိသော အခြားမည်သည့် ဆောင်ရွက်မှုကိုမှ ပြည်တွင်းတွင်သော်လည်းကောင်း၊ ပြည်ပတွင်သော် လည်းကောင်း၊ မပြုလုပ်ရန်။

(ဆ) အပစ်အခတ်ရပ်စဲခြင်း သဘောတူညီချက်များကို လက်အောက်ရှိ တပ်ဖွဲ့ဝင်များနှင့် အများပြည်သူ သိရှိနိုင်ရေး ထုတ်ပြန် ကြေညာရန်။

(ဇ) အပစ်အခတ်ရပ်စဲရေ ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီ ဆောင်ရွက်ရန်။

(ဈ) နှစ်ဖက် တိုက်ရိုက် ထိတွေ့ ရင်ဆိုင်မှုရှိသော နေရာများ၊ နီးကပ်စွာရှိသော နေရာများတို့တွင် တိုက်ခိုက်မှု၊ မရှိစေရေး၊ ရေဒီယို ဆက်သွယ်မှု၊ အပါအဝင် အခြားသော ဆက်သွယ်မှု၊ နည်းလမ်းများဖြင့် ချက်ချင်း ဆောင်ရွက်ရန်။

(ည) အပစ်ရပ်နယ်မြေအတွင်း နယ်ဖက်ဝန်ထမ်းများ၊ ပြည်သူများ၏ လွတ်လပ်စွာသွားလာခြင်းနှင့် လွတ်လပ်စွာ ကူးသန်း ရောင်းဝယ်ခြင်းကို အကူအညီပေးရန်။

(ဋ) ဘာသာရေး အဆောက်အဦး စာသင်ကျောင်း၊ ဆေးရုံနှင့် ဆေးခန်းများတွင် ခေတ္တ ဝင်ရောက်နားနေခြင်းမှအပ စစ်ရေး ဆိုင်ရာ တပ်စခန်းချခြင်း မပြုလုပ်ရန်။

(ဌ) နှစ်ဖက် တပ်များသည် ခင်းကျင်းထားသော မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို ပူးပေါင်း ဆောင်ရွက်ရန်။

အခန်း(၅)
ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ခြင်း

၅။ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်တွင် သတ်မှတ်ထားသည့် နယ်မြေများအတွင်း ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားရန် သဘောတူသည်။

ဆက်ဆံရေးရုံးများတွင် ထားရှိမည့် ဆက်ဆံရေးအရာရှိများသည် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပူးတွဲ လေ့ကျင့် သင်ကြားရေးများ ဆောင်ရွက်ရန် သဘောတူသည်။

အခန်း(၆)

လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန် အခွင့်အလမ်း

ပြည်တွင်း နေရပ် ရွှေ့ပြောင်း နေထိုင်ကြသူများနှင့် စပ်လျဉ်း၍ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီသည်။

ပြည်တွင်း နေရပ်ရွှေ့ပြောင်း နေထိုင်ကြသူများကို ပြန်လည်နေရာ ချထားရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီသည်။

အခန်း(၇)

လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း

လူ့အခွင့် အရေး ဆိုင်ရာ မြှင့်တင်ရေးနှင့် ကာကွယ်ရေးကို လေးစား လိုက်နာရန် သဘောတူသည်။

အမျိုးသမီးများနှင့် ကလေး သူငယ်များအား ကာကွယ် စောင့်ရှောက်ရန် အခွင့်အရေး မြှင့်တင်ပေးရန် တို့ကို နိုင်ငံတကာ သဘောတူညီမှု များနှင့် အညီ လေးစား လိုက်နာရန် သဘောတူညီသည်။

အခန်း(၈)

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မီတီ

၁၁။ နှစ်ဦး နှစ်ဖက် လက်မှတ်ရေးထိုးထားသော ဤသဘောတူညီချက်အား လိုက်နာနိုင်ရေး အတွက် ညှိနှိုင်း ဆောင်ရွက်ပေးရန် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မီတီကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီအဖွဲ့ဝင်များ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အများ ယုံကြည်လေးစားသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း တာဝန်ပေးရန် သဘောတူညီသည်။

၁၂။ ကော်မီတီ၏ လုပ်ငန်း တာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်သည် -

(က) အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက်များရေးဆွဲ အကောင်အထည် ဖော်ရန်။

(ခ) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့၏ လုပ်ငန်း တာဝန်များနှင့် ဆက်ဆံရေး ရုံးများ၏ ဆောင်ရွက်ချက်များကို ကြီးကြပ်ရန်နှင့် ကူညီရန်။

(ဂ) မိမိ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီသို့ တင်ပြရန်။

(ဃ) အပစ်အခတ် ရပ်စဲရေး အကောင်အထည် ဖော်ရာတွင် ဤသဘော တူညီချက်အား အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုများကို ဖြေရှင်းပေးရန်။

(င) လူလုပ်နှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ပြည်တွင်း ရွှေ့ပြောင်း နေထိုင် ကြသူများ၊ (IDP) များနှင့် ပဋိပက္ခဒဏ် ခံစားရသူများအား အခြေခံ လူသားချင်း စာနာသည့် အထောက်အပံ့များ ပေးအပ်မှုကို ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် စောင့်ကြည့် စစ်ဆေးရန်။

၁၃။ ကော်မတီ အနေဖြင့် ဆုံးဖြတ်ချက်များ မချနိုင်သည့် ကိစ္စရပ်များ ရှိလာပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီသို့ တင်ပြ၍ အဆုံးအဖြတ် ခံယူရမည်။

၁၄။ ကော်မတီသည် ပေးအပ်သော တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို နိုင်ငံတော် လုံခြုံရေးအတွက် ကန့်သတ်ထားသည့် ကိစ္စများမှအပ တောင်းခံရယူခွင့် ရှိသည်။

အခန်း(၉)

နိုင်ငံရေး ဆွေးနွေး ပွဲများ ကျင်းပခြင်း

၁၅။ တိုင်းရင်းသား လူမျိုးများ အကြား၊ တန်းတူ ညီမျှမှုရှိရေး၊ နိုင်ငံရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများကို လိုအပ်သော ကော်မတီများ ဖွဲ့စည်းပြီး၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေး အဖြေရှာရန် သဘော တူညီသည်။

၁၆။ ဤသဘော တူညီချက်လက်မှတ် ရေးထိုးပြီးချိန်မှ (၂) လ အတွင်း ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ဖြင့် နိုင်ငံရေး ဆွေးနွေးမှု စတင် ဆောင်ရွက်ရန် သဘောတူသည်။

အခန်း(၁၀)

နောက်ဆက်တွဲ ပါဝင် လက်မှတ် ရေးထိုးခွင့်

၁၇။ ဤသဘော တူညီချက်အား ပါဝင် လက်မှတ် မထိုးနိုင်သေးသည့် (သို့မဟုတ်) လက်မှတ် ရေးထိုးရန် အဆင်သင့် မဖြစ် သေးသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်းများအား ၎င်းတို့ အဆင်သင့် ဖြစ်သည့် အချိန်တွင် လက်မှတ် ရေးထိုးခွင့် ပြုရန် သဘောတူညီသည်။

အခန်း (၁၁)

ပြည်ထောင်စု လွှတ်တော်၌ အတည် ပြုခြင်း

၁၈။ ဤသဘော တူညီချက် လက်မှတ်ရေးထိုးပြီးချိန်တွင် ဆောင်ရွက်ပြီးခဲ့သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ပြည်ထောင်စုအစိုးရမှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူရန် သဘော တူညီသည်။

၁၉။ ဤသဘော တူညီချက်အား လက်မှတ် ရေးထိုးပြီးပါက အနီးကပ်ဆုံး ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးသို့ ပြည်ထောင်စု အစိုးရမှတစ်ဆင့် တင်ပြ၍ အတည်ပြုချက် ရယူရန် သဘော တူညီသည်။

အခန်း(၁၂)

အထွေထွေ

၂၀။ ဤအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်း ကိုမျှ တည်ဆဲ ဥပဒေ တရပ်ရပ် အရ အရေးယူခြင်း မပြုရန် သဘော တူညီသည်။

၂၁။ ဤသဘော တူညီချက် စာချုပ်ကို လက်မှတ်ရေးထိုး ပြီးချိန်မှစ၍ မတရားအသင်း အက်ဥပဒေ အရ အရေးယူ ခံထား ရသူများအပေါ် ဖြေလျော့ ပေးရေး ဆောင်ရွက် ပေးရန် သဘော တူညီသည်။

၂၂။ ဤသဘော တူညီချက် စာချုပ်ကို မြန်မာဘာသာဖြင့် ရေးသားချုပ်ဆိုပြီး အင်္ဂလိပ် ဘာသာသို့ ရေးသား ပြန်ဆိုရမည်။ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ တရားဝင် အတည်ဖြစ်မှုသည် တူညီသော်လည်း စကားရပ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက မြန်မာဘာသာဖြင့် ရေးသားထားသော စကားရပ်များအတိုင်းသာ အတည်ဖြစ် ကြောင်း သဘောတူညီသည်။

၂၃။ ဤသဘော တူညီချက် စာချုပ်ပါ စည်းကမ်းများကို ချိုးဖောက်မှု တစုံတရာရှိခဲ့ပါက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်အား လိုက်နာရန် သဘောတူညီသည်။

အခန်း(၁၃)

သဘောတူညီချက် စာချုပ် အကျိုးသက်ရောက်ခြင်း

၂၄။ ဤသဘော တူညီချက်ကို နှစ်ဦး နှစ်ဖက် လက်မှတ်ရေးထိုးပြီးသည့် နေ့ရက်တွင် စတင် အကျိုးသက်ရောက်မှု ရှိ ကြောင်း သဘောတူညီသည်။

အခန်း(၁၄)

သဘောတူညီချက် စာချုပ် လက်မှတ် ရေးထိုးခြင်း

၂၅။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ချုပ်ဆိုသည့် ဤအပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ၂၀၁၃ ခုနှစ် ၊ ---- လ ----- ရက်နေ့တွင် နှစ်ဦး နှစ်ဖက်မှ အောက်ပါ အတိုင်း လက်မှတ်ရေးထိုး ကြပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
xxxxxxxxxxxxxxxxxxxx

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ
xx